

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်စာရေးဆရာ - ဗြူးသုဝင်း
စာစဉ်(၉)



Chapter-1

ဂျင်ယွန်ဟီက ယီယွမ်၏ အဆင့်နိမ့် မှော်ဆေးပညာရှင် မာစတာ အဖြစ်သို့ ရောက်ရှိသွားမှုကို အများ ပြည်သူသို့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။ သို့ဖြစ်၍ အကယ်ဒမီတွင် ဖိန်လျှိုချင်နှင့် မိုးကောင်းကင် တာအို ကို တိုင်တည်သစ္စာ ဆိုထားသော ကျောင်းသားများ သာ ယီယွမ် မှော် ဆေးပညာရှင် မာစတာ တံဆိပ်ကို ရရှိထားကြောင်း သိရှိပေသည် ။

မူလက ဤတံဆိပ်မှာ ယီယွမ်အတွက် အရေးမပါပေ။ သို့သော် ထို တံဆိပ်ကို လျူအာက အသက် ဆုံးရှုံးရလုနီးပါး ကာကွယ်ခဲ့ခြင်းကြောင့် တံဆိပ်က ယီယွမ် အတွက် အလေးအမြတ် ထားရမည့် ပစ္စည်းဖြစ်လာခဲ့ ၏။

ယီယွမ်က လျူအာကို ဖိန်လျှိုချင်၏ လက်ထဲသို့ ပေးလိုက်ပြီးနောက် သူက တံဆိပ်ကို အလေးအနက်ထား တပ်ဆင်ခဲ့သည် ။

ထိုအရာကို ထုတ်ဖော်ပြသရန် သူက စိတ်ကူးမရှိခဲ့သော်လည်း ယခု ထိုအရာက ပွက်လောရိုက် သွားစေခဲ့ပြီ ဖြစ်၏။

ယီယွမ်နှင့် လင်ထန်းချန်က အကွာအဝေးတစ်ခုမှ မျက်နှာချင်းဆိုင် နေခဲ့ကြ၏။ အချိန်အနည်းငယ် ကြာပြီးနောက် သူတို့ က အကောင်းဆုံး

အခြေအနေသို့ ပြန်ရောက် သွားခဲ့ကြသည် ။

သူက လင်ထန်းချန်၏ အဆင့်တက်မှုကို နှောင့်ယှက်ခြင်း မရှိပေ။ အဘယ်ကြောင့် ဆိုသော် ထိုသို့ပြုလုပ်ခြင်းက အသုံးမဝင်သော ကြောင့်ပင်။

လင်ထန်းချန်က စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း နယ်ပယ်ကို နားလည် နေခဲ့သည် မှာ ကြာပြီဖြစ်၍ အတားအဆီးကို အချိန်မရွေး ကျော်ဖြတ် သွားနိုင်ပေသည် ။ သူက သူ၏ ကျင့်စဉ်အဆင့်ကို ဖိနှိပ်ထားခြင်းသာ ဖြစ်ပြီး ကိုယ်တွင်း စွမ်းအင်များကို ဖိနှိပ်ထားခြင်း မဟုတ်ပေ။

လက်ရှိအချိန်တွင် လင်ထန်းချန်ကို ယီယွမ်က လျှပ်တစ်ပြက် တိုက်ခိုက်လျှင်ပင် သူ၏ ကျင့်စဉ် အဆင့်တက်မှုကို တားဆီးနိုင်မည် မဟုတ်ပေ။

ကိုယ်တွင်း စွမ်းအင်မုန်တိုင်း ပျောက်ကွယ် သွားပြီးနောက် လင်ထန်းချန်၏ အော်ရာများ ရုတ်တရက် မြင့်တက် သွားခဲ့သည် ။

"ဟား ဟား... ဒါက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်ပဲ... ယီယွမ်... မင်းလိုချင်တာ ဒါလား... မင်းငါ့ကို ဘယ်လို သတ်မလဲဆိုတာ ပြတော့လေ..."

အဆင့်တက် သွားပြီးနောက် လင်ထန်းချန်က သူ၏ ခန္ဓာကိုယ်တွင် ခွန်အားများ ပြည့်ဝနေပြီး ဖွင့်ကာနီး ရေတံခါးတစ်ခုလို ဖြစ်နေခဲ့၏။

ထိုအခိုက်အတန့်တွင် သူ့အား အနိုင် မယူနိုင်တော့ကြောင်း ခံစားနေခဲ့ရသည်။ ။

အဓိက အဆင့်တစ်ခုကို အဆင့်တက်ခြင်းသည် မည်သူပင် ဖြစ်စေကာမူ အလွန် ထူးချွန်သည် ဟု ဆိုရပေမည်။

သို့ရာတွင် လင်ထန်းချန်က ယီယွမ်၏ မျက်နှာတွင် ထိတ်လန့်သည့် အမှုအရာ မမြင်ရ၍ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့၏။

"မင်းက ဒါကို အားကိုးနေတာလား... စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်ကို ရောက်တာနဲ့ ငါ့ကို အနိုင်ရပြီ ထင်နေတာလား..." ယီယွမ်က အေးအေးဆေးဆေး ပြောဆိုလိုက်သည်။ ။

"ဟမ့်... ဒီလိုဆိုတော့လည်း ဘာဖြစ်လဲ... အခု ငါတို့ က အဓိက အဆင့်ကြီးတစ်ခု ကွာခြားသွားပြီကို မင်းက တိုက်ခိုက်ရဲတယ်လား... မင်းက ဒီနေ့ သေချာပေါက် သေရမယ်..." လင်ထန်းချန်က ရေခဲတမျှ အေးစက်စွာ ပြုံးလိုက်၏။

"ဦးနှောက် နည်းလိုက်တာ..." ယီယွမ်က ထိုစကားကို အေးဆေးစွာ ပြောဆိုခဲ့သည်။ ။

"မင်း ဘာပြောလိုက်တာလဲ..." လင်ထန်းချန်က ပေါက်ကွဲသွားခဲ့သည်။ ။

"ဒါက ကျင့်စဉ် အဆင့်တက်တာပဲ မဟုတ်ဘူး လား... ငါလည်း မင်းမြင်ရအောင် အဆင့်တက်ပြမယ်..."

ယီယွမ် ပြောစဉ်ကို နားထောင်ရသည် မှာ ကျင့်စဉ်အဆင့်များ မြင့်တက်ခြင်းသည် အိပ်လိုက် စားလိုက် သလိုပင် လွယ်ကူနေသည့်ဟန် ပေါ်နေခဲ့၏။

လင်ထန်းချန်က အားပါးတရ ရယ်မောလိုက်သည်။ ။ "မင်းက အဆင့် (၆) ချီစွမ်းအင် အဆင့်ကို အခုမှ ရောက်တာလေ... မင်းရဲ့ ကျင့်စဉ်အဆင့်ကို အခြေခိုင်အောင် မလုပ်ဘဲနဲ့ ကျင့်စဉ်အဆင့် တက်ချင် နေသေးတာလား... ကောင်းပြီလေ... မင်းက ကျင့်စဉ်အဆင့် ဘယ်လို တက်မှာ လဲဆိုတာ ငါ့ကို ပြပါဦး..."

"ဒါဆိုရင် သေချာကြည့်ထား..."

ထိုသို့ ပြောပြီးနောက် ယီယွမ်က ဆေးလုံးတစ်လုံးကို ထုတ်ယူ သောက်သုံး လိုက်သည်။ ။ ထိုဆေးကား ဓာတ်ကြီးငါးပါး ဝိညာဉ် ချိတ်ဆက် ဆေးလုံး ဖြစ်၏။

ထိုအရာကို မြင်၍ လင်ထန်းချန်၏ ဆိုးရွားသည့် တစ်စုံတစ်ခု ဖြစ်လာတော့မည်ဟု ခံစားမိလိုက်ရပြီး မျက်နှာအမူအရာ ပြောင်းလဲ သွားခဲ့သည်။ ။

ထိုအကြောင်းကို သူ မစဉ်းစားမိခဲ့ပေ။ သို့ရာတွင် ယီယွမ်က ဆေးလုံးတစ်လုံးကို အသုံးပြု၍ ကျင့်စဉ် အဆင့်တက်ရန် လုပ်ဆောင်လိုက်သည် ကို မြင်သော် သူ၏ စောစောက စကားများကို နောင်တရသွား၏။

လင်ထန်းချန်က ကျင့်စဉ် အဆင့်တက်စေနိုင်သော ဆေးလုံးမျိုး ရှိနေမည်ဟု မထင်ထားသော်လည်း စတင် လှုပ်ရှားလိုက်သည်။ ။

ယခုအချိန်သည် သေခြင်း ရှင်ခြင်း တိုက်ပွဲဖြစ်၍ လင်ထန်းချန်က သူ၏ စကားများကို နောင်တရနေရန် အချိန်မရှိတော့ပေ။ ခုနစ်စင်ကြယ်ခြေသိုင်း ပညာရပ်ကို စွမ်းအားကုန် အသုံးပြု၍ သူ၏ လက်သီးကို ထုတ်ဖော်လိုက်ရာ လျှပ်စီးကြောင်းများ ဝန်းရံထားသော လက်သီးချက်က ယီယွမ်ဆီသို့ ဆင်းသက် သွားခဲ့၏။

သူ၏ အပြုအမူကြောင့် လှောင်ပြောင်သံများ ထွက်ပေါ်လာခဲ့၏။ သိသာစွာပင် လူတိုင်း၏ အထင်သေးမှုကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။ ။

စောစောက ယီယွမ် အဆင့်တက်သည် ကို မြင်လိုသည် ဟု ပြောဆိုထားခဲ့ပြီး ယခုအချိန်တွင် သူ၏ နှုတ်ထွက်စကားကို ပယ်ဖျက်၍ ရုတ်တရက် တိုက်ခိုက်လိုက်ပေ၏။

အရှက်မဲ့သည် မှာ ကမ်းကုန်အောင်ပင်...

"ဂိုဏ်းတူ အစ်ကိုကြီးလင်က အနည်းဆုံးတော့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ် သိုင်းပညာရှင်ပဲလေ... သူက ဘယ်လိုလုပ် အရှက်မဲ့ရတာလဲ..."

"ဟူး... တစ်စုံတစ်ယောက်က အရှက်မရှိဘူးဆိုရင် ဘာမှ ပြောလို့ မရတော့ဘူး... သူတို့ က အရေထူတော့ ဘာလုပ်လို့ ရမှာ လဲ..."

"ပေါက်တတ်ကရ မပြောနဲ့ တော့... ဒါက သေခြင်းရှင်ခြင်း တိုက်ပွဲပဲ... ယီယွမ်က ဟန်ဆောင်နေတာ ဆိုရင် အကောင်းဆုံးပဲ... တကယ်လို့ သူက အဆင့်တက်နိုင်ပြီး အဆင့်(၇)ချိစွမ်းအင် အဆင့်ကို ရောက်သွားပြီဆိုရင် သာမန်ကျင့်စဉ် နယ်ပယ်တစ်ခုကို ရောက်ရှိသွားတာပဲလေ... ကွာခြားချက်က တော်တော်ကြီးသွားပြီ... သူက အဋ္ဌမအလွှာကို ထုတ်ဖော် လိုက်မယ်ဆိုရင် အဲဒီစွမ်းအားက ဘယ်လောက် ကြောက်စရာကောင်းလိုက်မလဲ..."

"ဟုတ်တယ်... ဒါပေမဲ့ ဒါက အရှက်မဲ့လွန်းတာပဲ... သစ်ပင်တစ်ပင် ရှင်သန်ဖို့ ပင်စည်တစ်ခု လိုအပ်သလို လူတစ်ယောက်ကလည်း နာမည်တစ်ခု လိုအပ်တယ်လေ... မင်းက မပြောချင်ဘူးဆိုလည်း မပြောတော့ပါဘူး... စောင့်ကြည့်နေတဲ့ လူတွေ အများကြီးရှိတယ်..."

"ကျင့်စဉ် အဆင့်ကို မြင့်တက်စေတဲ့ ဆေးလုံးမျိုး ရှိတယ်လို့ တစ်ခါ မှ မကြားဖူးဘူး... ယီယွမ်က သူ့ခွန်အား အတွက် ဟန်ဆောင်နေတာ လား မသိဘူး... တကယ်လို့ သူက ဟန်ဆောင်နေတာ ဆိုရင် ဒီအချိန်က ကြောက်စရာ အကောင်းဆုံး အခြေအနေတွေ ဖြစ်လာတော့မယ်နဲ့ တူ တယ်..."

"တစ်စုံတစ်ရာ ထူးဆန်းနေပြီ... ဂိုဏ်းတူအစ်ကိုကြီး လင်ရဲ့ သိုင်းပညာရပ်က မိုးကြိုးလက်သီး ပညာရပ်နဲ့ မတူတော့ပါလား..."

"အာ... ဟုတ်တယ်ဟ... ဒါ... ဒါက မိုးကြိုးလက်သီး ပညာရပ်ကို အဆင့်မြှင့်ထားတဲ့ အဆင့်(၂) အဆင့်နိမ့် သိုင်းပညာရပ်... လားရာ ဆယ်ခု လျှပ်စီး သိုင်းပညာရပ်ပဲ..."

"ခုနစ်စင်ကြယ် ခြေသိုင်း အပြင် လားရာ ဆယ်ခုလျှပ်စီး သိုင်းပညာရပ်နဲ့ ဆိုတော့ ဒါက အနိုင်ကျင့်တာ မဟုတ်ဘူး လား..."

အဆင့်(၂)အဆင့်နိမ့် သိုင်းပညာရပ် ဖြစ်သော လားရာ ဆယ်ခုလျှပ်စီး ပညာရပ်မှာ တူညီသော အရင်းအမြစ်မှ ဆင်းသက်လာခဲ့သည့် မိုးကြိုးလက်သီး ပညာရပ်၏ အဆင့်မြှင့်တင် ထားသော အမျိုးအစား ဖြစ်၏။

လင်ထန်းချန်က လားရာ ဆယ်ခုလျှပ်စီး ပညာရပ်ကို ကျင့်ကြံနေသည် မှာ နှစ်ရက် သုံးရက် မဖြစ်နိုင်ပေ။ သူက အောင်မြင်မှု အနည်းငယ်အဆင့်သို့ ရောက်ရှိနေသည် မှာ ကြာလှပြီ ဖြစ်ပေမည်။

စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း နယ်ပယ် တစ်ပိုင်းအဆင့် ခွန်အားဖြင့် ပုံရိပ်ယောင် မျှော်စင်၏ စမ်းသပ်မှုများကို ကျော်ဖြတ်ရန်အတွက် လင်ထန်းချန်က သူ၏ သိုင်းပညာရပ်များ ကို ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ပေသည် ။

သိသာစွာပင် အဆင့်(၁) သိုင်းပညာရပ် ဖြစ်သော မိုးကြိုးလက်သီး ပညာရပ်က မူလကတည်းက ထိုသို့ စွမ်းအား မရရှိနိုင်ပေ။

ရေလွှာလက်ဖဝါး ပညာရပ်နှင့် ယန်ပကတိ လက်ချောင်း ပညာရပ် ကဲ့သို့ အဆင့်(၁) သိုင်းပညာရပ်များမှာ စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်ကို ခြိမ်းခြောက်နိုင်စွမ်း လုံးဝမရှိပေ။

ထိုအရာမှာ လင်ထန်းချန်၏ နားလည်နိုင်စွမ်း လျော့နည်း၍ လားရာ ဆယ်ခုလျှပ်စီး ပညာရပ်ကို အောင်မြင်မှု ကြီးမားသည့် အဆင့်သို့ မရောက်ရှိနိုင်ခြင်း ဖြစ်သည် ။ သို့ဖြစ်၍ သူက မြေကမ္ဘာအဆင့် စမ်းသပ် စစ်ဆေးခြင်းကို မအောင်မြင်ခဲ့ခြင်း ဖြစ်၏။

ယခင်က သူ၏ စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း နယ်ပယ် တစ်ပိုင်းအဆင့် ခွန်အားနှင့် လားရာ ဆယ်ခုလျှပ်စီး ပညာရပ်ကို အသုံးပြုခဲ့ရာ စွမ်းအား များမှာ လျော့နည်း လှပေသည် ။

လက်ရှိအချိန်တွင် လင်ထန်းချန်က အဆင့်(၁) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ် တစ်ယောက် ဖြစ်နေခဲ့၏။ လားရာဆယ်ခုလျှပ်စီး ပညာရပ်ကို ထုတ်ဖော်လိုက်ခြင်း၏ စွမ်းအင်မှာ ပြောပြ၍ ပင် မရပေ။

ယီယွမ်က အေးစက်စက် ရယ်မောလိုက်၏။ လူအများ အပြားနှင့် ရင်ဆိုင်ခဲ့ဖူး၍ လင်ထန်းချန်ကဲ့သို့ လူမျိုးက သူ၏ စကားကို ထိန်းသိမ်းမည် မဟုတ်ကြောင်း သိရှိနေခဲ့၏။ ထို့ကြောင့် အဆင်သင့် ဖြစ်နေခဲ့ပေသည် ။

ရေလွှာလက်ဖဝါး ပညာရပ် အဋ္ဌမအလွှာနှင့် ဆန့်ကျင်ဘက်တွင် လားရာ ဆယ်ခုလျှပ်စီး သိုင်းပညာရပ် ထွက်ပေါ်လာ၏။

လက်သီးတစ်လုံးနှင့် လက်ဝါးတစ်ဖက် နောက်တစ်ကြိမ် ထိပ်တိုက်

တွေ့ဆုံသွားခဲ့သည်။ ။

တုန်း...

ယခုအချိန်တွင် ထိပ်တိုက်တွေ့ဆုံမှုက ယခင်အကြိမ်များ ထက် ပို၍ ပြင်းထန်ပေသည်။ ။ လူနှစ်ဦး ထိပ်တိုက် တွေ့ဆုံချိန်တွင် ကြီးမားသော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။

လင်ထန်းချန်နှင့် ယီယွမ်မှာ နောက်တစ်ကြိမ် ပျံသန်း သွားခဲ့ကြသည်။ ။

သို့ရာတွင် လင်ထန်းချန်က ဤတစ်ကြိမ်တွင် အနောက်သို့ ခြေလှမ်း အနည်းငယ်သာ ဆုတ်သွားခဲ့ရပြီး ယီယွမ်က လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။

"ဖူး..."

လဲကျသွားသည့် အချိန်တွင် ယီယွမ်၏ အတွင်းကလီစာများ တုန်ယင်သွားခဲ့ပြီး သွေးတစ်ပွက် အန်သွားခဲ့သည်။ ။

ဤအရာက ကျင့်စဉ်အဆင့် ကွာခြားမှုကြောင့် ဖြစ်၏။

စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ် တစ်ယောက်က အဆင့် (၂) သိုင်းပညာရပ်ကို ထုတ်ဖော်လိုက်သည် မှာ အလွန်ကြောက်စရာ ကောင်းလှပေသည်။ ။

ယီယွမ်က စွမ်းအား တစ်ဆယ့်ခြောက်ဆကို ထုတ်ဖော်လိုက်လျှင်ပင် သူက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားပေမည်။

အတိတ်က လင်ထန်းချန်သည် မြေကမ္ဘာအဆင့် စမ်းသပ်စစ်ဆေးခြင်းကို အောင်မြင်ရန် အနည်းငယ်မျှသာ လိုအပ်နေပြီး ယခုအချိန် တွင်

အလွယ်တကူ ဖြတ်ကျော်နိုင်ပြီ ဖြစ်၏။

သူတို့ နှစ်ဦးကြား ကွာခြားမှုက ဆံခြည်တစ်မျှင် မကပေ။

ယီယွမ်က မည်မျှပင် သန်မာစေကာမူ ယခုသူက အဆင့်(၆) ချီစွမ်း အင် အဆင့်သာ ရှိနေသေးသည် ။

သူတို့ နှစ်ဦးကြား ကွာခြားချက်က မူလထက် ကြီးမားသွားခဲ့ပေသည် ။ ယခု သူတို့ ကြားတွင် အဓိက နယ်ပယ်တစ်ခု ကွာခြားနေခဲ့ပြီ ဖြစ်၏။

တိုက်ခိုက်မှု နှစ်ခု ဆုံတွေ့သွားပြီးနောက် ယီယွမ်က သွေးတစ်ပွက် အန်သွားခဲ့၏။ ထိုအရာက ပြင်းထန်စွာ ဒဏ်ရာရသွားစေခဲ့ပုံ ပေါ်သည် ။

"ငါဆက်မကြည့်နိုင်တော့ဘူး... ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲကွာ..."

"ဟုတ်တယ်... အဆင့်(၂) ခြေသိုင်းပညာရပ်နဲ့ တိုက်ခိုက်မှု စွမ်းအားမြင့်မားတဲ့ အဆင့်(၂) လျှပ်စီးသဘာဝ သိုင်းပညာရပ်နဲ့ ပေါင်းလိုက်တော့ ယီယွမ်အတွက် အခြေအနေ မကောင်းတော့ဘူး..."

"ရေလွှာလက်ဖဝါး ပညာရပ်က အဆုံးထိသာ ရှိမယ်ဆိုရင် ယီယွမ် အနိုင်ရဖို့ အခွင့်အရေး ရှိဦးမယ်... ဟူး ... ဘယ်လောက်သနားစရာကောင်းလိုက်သလဲ... ယီယွမ်လို ဂျိုးနီးယပ် တစ်ယောက်က ဒီလိုနည်းနဲ့ အဆုံးသတ် သွားရတော့မယ်..."

"အားရိုး... ငါစိတ်ပူလို့ သေတော့မယ်... ယီယွမ် သောက်လိုက်တဲ့ ဆေးက အာနိသင် မပြဘူးလား... မြန်မြန် အဆင့်တက် ပါတော့ဟ..."

ယီယွမ်၏ ဒဏ်ရာများကြောင့် လူအများ ၏ ကရုဏာကို ရရှိသွားခဲ့ပေ၏။ လင်ထန်းချန်၏ အပြုအမူများက လူမဆန်အောင်ပင် ယုတ်မာ

လှသည် ။

သန်မာသော သူများက လူတိုင်း၏ လေးစားမှုကို အမြဲတမ်း ခံယူရ ပေ၏။

ယီယွမ်က သူ၏ အဆင့်(၆) ချိစွမ်းအင်အဆင့်ဖြင့် စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်ကို ထိုမျှ ရင်ဆိုင်နိုင်ခြင်းမှာ အလွန် ထူးဆန်း ပေသည် ။

မည်သို့ပင် ဆိုစေကာမူ စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်က ချိစွမ်းအင် နယ်ပယ် အဆင့်ကို တိုက်ခိုက်ရာတွင် လုံးဝ အသာရပေ၏။

အကယ်၍ လောင်ထန်က မြေကမ္ဘာအဆင့် စမ်းသပ်စစ်ဆေးခြင်းကို အဆင့်(၉) ချိစွမ်းအင်အဆင့်ဖြင့် အောင်မြင်ခဲ့ချိန်တွင် သာ ဖြစ်ပါက သူသည် လင်ထန်းချန်ကို ယှဉ်ပြိုင် အနိုင်ယူရန် မသေချာပေ။

ယခု ယီယွမ်က ထိုအပြတ်အသတ် သာလွန်မှုကို အားနည်း သွားစေခဲ့သည် ။

သူက လူတိုင်း၏ လေးစားမှုကို ရရှိသွားခဲ့ပေပြီ...

"ချီးတဲ့ မှ ပဲ... ဒီကောင်က ဟန်ဆောင်နေတာဟ... ငါ့ကို ကြောက်ရွံ့ဖို့ ထားပါဦး... စိတ်ဝိညာဉ် ဆေးလုံးက ငါ့လက်ထဲ ရောက်လာတော့မယ်လို့ ငါထင်..." ဂေဟာထဲ၌ လျှို့ဝှားရီ၏ စကား တစ်ဝက် တစ်ပျက်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့၏။

အဘယ်ကြောင့် ဆိုသော် ယီယွမ်၏ အော်ရာ အရှိန်အဝါများက လက်ရှိအချိန်တွင် မရပ်မနား မြင့်တက် နေသောကြောင့် ဖြစ်ပေသည် ။
